



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန



အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်)

၁။ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့ကို ရေနံလက်ယက်တွင်း တူးဖော်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ချက်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ထားပါသည်။

၂။ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အခန်း(၄) ပုဒ်မ ၈ ပုဒ်မခွဲ(က)အရ ရေနံနှင့် ရေနံထွက် ပစ္စည်းတမျိုးမျိုးကို ချက်လုပ်ခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းတို့နှင့် သက်ဆိုင်သည့် လိုင်စင်များထုတ်ပေးခြင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကလည်းကောင်း၊ ပုဒ်မ ၉ အရ ရေနံနှင့်ရေနံထွက်ပစ္စည်းတမျိုးမျိုးကို သယ်ဆောင် သည့် မော်တော်ယာဉ်၊ ရေယာဉ်နှင့် တွဲများကို လိုင်စင်ထုတ်ပေးခြင်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်းကောင်း၊ ပုဒ်မ ၁၀ အရ သိုလှောင်ကန်နှင့် သိုလှောင်ရုံများအတွက် သိုလှောင်ခွင့် လိုင်စင်ထုတ်ပေးခြင်းအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကလည်းကောင်း ဆောင်ရွက် ပေးလျက်ရှိပါသည်။

၃။ ရေနံလက်ယက်တွင်းဥပဒေ၏ အခန်း(၅) ပုဒ်မ ၁၅ နှင့် ရေနံလက်ယက်တွင်းဆိုင်ရာ နည်းဥပဒေ၏ အခန်း(၄) နည်းဥပဒေ ၂၂ ပါ အရလည်းကောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အခန်း(၄) ပုဒ်မ (၈) ပုဒ်မခွဲ(က) ပါ လုပ်ငန်းတာဝန်များအနက် ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်း သက်တမ်းတိုးလိုက်စင် များထုတ်ပေးခြင်း လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အခန်း (၉) ပုဒ်မ ၅၂ အရ အခွန်အခများအား လိုင်စင်ထုတ်ပေးသည့် ဝန်ကြီးဌာန၊ အခွန်ကောက်ခံသည့် ဝန်ကြီးဌာနတို့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအကြား မည်သို့ကောက်ခံ ခွဲဝေသုံးစွဲရမည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုင်စင်ထုတ်ပေးသည့် ဝန်ကြီးဌာနနှင့် အခွန်ကောက်ခံ သည့် ဝန်ကြီးဌာနတို့က ထုတ်ပြန်သတ်မှတ်ရမည်ဟုလည်းကောင်း ဖော်ပြပါရှိပါသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့အား ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များ ကို ကြားကာလတွင် ပြည်နယ်များရှိ EROs များနှင့် တိုင်းဒေသကြီးရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့အား ၎င်းဥပဒေနှင့် နည်းဥပဒေတွင် ပေးအပ်ထားသော တာဝန်များအား ဆောင်ရွက်နိုင်ရန် ယာယီတာဝန် လွှဲပြောင်းပေးအပ်ပါသည်။

၄။ ကျေးရွာစက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ ၄-၉-၂၀၂၀ ရက်စွဲပါ ကျေးရွာစက်သုံးဆီဆိုင် (Village Mini Pump Station) လိုင်စင်ဆိုင်ရာ အမိန့်အမှတ်၊ ၃၂၇/၂၀၂၀ အရ လိုင်စင်အသစ် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများအား ယာယီရပ်ဆိုင်းခဲ့ပါသည်။ အဆိုပါလိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် လျှောက်ထားခြင်းများကို ယာယီရပ်ဆိုင်းခြင်းအားလည်းကောင်း၊ ရေနံ လက်ယက်တွင်းများနှင့်ပတ်သက်၍ ၂၂-၆-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၄/၂၀၂၁ နှင့် ရေနံနှင့် ရေနံ ထွက်ပစ္စည်းဥပဒေနှင့်ပတ်သက်၍ ၁၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၅/၂၀၂၁ တို့အားလည်းကောင်း

ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ပြီး လုပ်ပိုင်ခွင့်များအား ပြည်နယ်များရှိ EROs များ၊ တိုင်းဒေသကြီးရှိ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များဆောင်ရွက်ရန် ယာယီလွှဲပြောင်းပေးအပ်လိုက်ပါသည်။ အခွန်ကောက်ခံမှုများကို ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်း နှင့် မျှဝေသုံးစွဲမှုဆိုင်ရာမူဝါဒနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။



စိုးသူရထွန်း
ပြည်ထောင်စုဝန်ကြီး